

၁၆။	နားရွက်ကားသူများ	၉၂
၁၇။	မှန်ဒဿန	၉၆
၁၈။	စကား	၁၀၁
၁၉။	လူငယ်နှင့်မူးယစ်ဆေးဝါး	၁၀၆
၂၀။	ပညာရေးနှင့်ပညာရှင်	၁၁၂
၂၁။	ပလ္လေပျမ်းစေသင့်သည့်လူဦးရေ	၁၁၇
၂၂။	စိတ်စွမ်းရည်နည်းပါးလူစားများ ကာကွယ်ကြပါ	၁၂၂
၂၃။	ဆွေးနွေးဖြေရှာစိတ်ကျဝေဒနာ	၁၂၇
၂၄။	ကလေးနှင့်တူသောလူကြီးတွေဖြစ်ကြစို့	၁၃၄
၂၅။	လူမြောက်ကလေး	၁၃၈

မာတိကာ

*

-	စာရေးသူ၏အမှာစကား	၇
၁။	တံတားကြီးများနှင့်တံတိုင်းကြီးများ	၉
၂။	CRANE	၁၄
၃။	သံတစ်ချောင်းပြုတ်သော်	၂၀
၄။	ကိုယ်ကျင့်နှင့်သိက္ခာ (သို့) လူ့တန်ဖိုး	၂၆
၅။	မျိုးဆက်ပြင်ဖို့	၃၁
၆။	မိမိကိုယ်ကိုစောင့်ရှောက်ပါ	၃၆
၇။	သက်ရှည်ကျန်းမာဖို့ နည်းလမ်းရှစ်သွယ်	၄၂
၈။	အဖေ	၄၈
၉။	အမေ့လက်	၅၄
၁၀။	ဝိုင်းဝန်းတားဆီးကာကွယ်ကြစို့	၆၀
၁၁။	လူငယ်များ၏ အခြေခံစိတ်ဓာတ်တည်ဆောက်ရေး	၆၆
၁၂။	လူငယ်တွေကြိုးစားကြပါ	၇၀
၁၃။	ရွှေလိုချင်ရင် ရွှေဖြစ်ရမယ်	၇၇
၁၄။	ကျွန်ုပ်တို့အတွက်	၈၁
၁၅။	နားတစ်ထိုင် သွားတစ်တိုင်	၈၆